

နှုတ်တက်အာဂုံဆောင် က၊ <hnout tet a gon hsaun> 背熟，能背诵  
 နှုတ်တိုက် က၊ <hnout tait> 口头上：～ ဖွဲ့နွဲ့ သိကုံးသည်။ 即席口占一诗。  
 နှုတ်တိုက်ချ က၊ <hnout tait khya> 口授  
 နှုတ်တိုက်ပြော က၊ <hnout tait pyaw> 口头上讲  
 နှုတ်တိုက်ရေး က၊ <hnout tait yei> 听写  
 နှုတ်တိုက်သင် က၊ <hnout tait thin> 口授  
 နှုတ်တိုက်အံ က၊ <hnout tait an> 背诵  
 နှုတ်တတ် န၊ <hnout tat> 口才  
 နှုတ်တွက် န၊ <hnout twet> 口算：～ တွက်သည်။ 口算。  
 နှုတ်တွန့် က၊ <hnout tun> 说话迟疑，不敢说出口： ဒီကေားပြောရမှာကို ~ နေမိတယ်။ 这个话一直没有敢说出口。  
 နှုတ်ထောက် န၊ <hnout htaut> ①述说②插话，补充(说话)  
 နှုတ်ထည့် က၊ <hnout hte> = ကေားထည့်  
 နှုတ်ထွက် န၊ <hnout htwet> 言语  
 နှုတ်ထွက်ကြမ်း န၊ <hnout htwet kyan> 说话粗野  
 နှုတ်နက် န၊ <hnout net> (古)话  
 နှုတ်နည်း က၊ <hnout ne> 沉默寡言： သူသည် ~ ၏။ 他沉默寡言。  
 နှုတ်ပူလက်ကြမ်း က၊ <hnout pu let kyan> 粗暴，粗野  
 နှုတ်ပေးသွန်သင် က၊ <hnout pei: thun thin> 口授  
 နှုတ်ပေါ က၊ <hnout paw> ①说话流利 ②说话轻率  
 နှုတ်ပိုင်ရင့် က၊ <hnout pait yin> 怀孕足月(即将临盆)  
 နှုတ်ပိုင်ရှိ က၊ <hnout pait shi> 怀孕  
 နှုတ်ပိုင်သန္ဓေ န၊ <hnout pait th-dei> 胎，身孕  
 နှုတ်ပိတ် က၊ <hnout peit> ①封住别人嘴 ②一言不发，အစည်းအဝေး၌ ~ ရှိနေကြသည်။ 会上一言不发。  
 နှုတ်ပိတ်ကြေး န၊ <hnout peit kyei> = နှုတ်ပိတ်ခ  
 နှုတ်ပိတ်ခ န၊ <hnout peit kha> 为了封住嘴而给的贿赂  
 နှုတ်ပိတ်တံစိုး န၊ <hnout peit d-zo> = နှုတ်ပိတ်ခ  
 နှုတ်ပိတ်ရေငုံခန က၊ <hnout peit yei ngon nei> 闭口不言，默不作声  
 နှုတ်ပြစ်တင် က၊ <hnout pyit tin> 口头指责，责怪  
 နှုတ်ပွက် က၊ <hnout pwet> (佛、皇帝)口谕  
 နှုတ်ပျား န၊ <hnout phyaw> 嘴边儿  
 နှုတ်ပြေ က၊ <hnout phyei> 口头回答：～ စာမေးပွဲ 口试  
 နှုတ်ဖွာ က၊ <hnout phwa> ①信口雌黄，嘴贫 ②嘴快，嘴不稳  
 နှုတ်ဗေ့ဆိုး န၊ <hnout bwei zo> 有说粗话习惯的  
 နှုတ်မေးခွန်း န၊ <hnout mei: gun> 口头提出的问题  
 နှုတ်မိန့် န၊ <hnout mein> 口头号令  
 နှုတ်မြိန် က၊ <hnout myein> 吃得有味道：～ ဆေး 开胃药  
 နှုတ်မှု န၊ <hnout hmu> 需用说、唱、讲等某种才能的工作

နှုတ်မှုပညာ န၊ <hnout hmu' pyin nya> 朗读、唱歌或讲话的才能  
 နှုတ်မြက် က၊ <hnout mwet> 讲，说  
 နှုတ်ယား က၊ <hnout ya> 按捺不住想说  
 နှုတ်ယောင်လိုက် က၊ <hnout yaun lait> 随声附和  
 နှုတ်ရကျက် က၊ <hnout ya' kyet> 背熟  
 နှုတ်ရဆောင် က၊ <hnout ya' hsaun> 背熟  
 နှုတ်ရေး န၊ <hnout yei> 动嘴的事  
 နှုတ်ရဲ န၊ <hnout ye> 敢于讲话，说话肆无忌惮  
 နှုတ်ရိုင်း န၊ <hnout yain> = နှုတ်ကြမ်း  
 နှုတ်ရည်ကေားရည် န၊ <hnout yi z-ga: yi> 口才：～ ကောင်းလှသည်။ 口才很好。  
 နှုတ်ရှုံ န၊ <hnout yun> 不敢讲话，说话胆怯  
 နှုတ်လေး န၊ <hnout lei> 难以开口，说话迟疑： ဦးလူဝသည် ~ သွား၏။ 吴路瓦说话迟疑起来了。  
 နှုတ်လို က၊ <hnout lon> 嘴严，守口如瓶：～ မှမြစ်မည်။ 必须严守秘密才行。  
 နှုတ်လက်ချိုပျားပြွဲ က၊ <hnout let khyo bya: pyu> 嘴甜  
 နှုတ်လွတ် က၊ <hnout lut> 背诵：～ ရွတ်ဆိုသည်။ 背诵。  
 နှုတ်လွန် က၊ <hnout lun> 失言，说过头  
 နှုတ်လှဲထိုး က၊ <hnout hlan hto> 指责，责骂  
 နှုတ်လှဲထိုး က၊ <hnout hlan hto> 顶嘴，顶撞： နင့်နဲ့ဘာသိုင်လဲဟု ~ ၏။ 他顶嘴说跟你有什么关系！  
 နှုတ်လျှာ န၊ <hnout sha> (诗)言语  
 နှုတ်လျှာကျိုး က၊ <hnout sha kyo> 说惯了，说顺口  
 နှုတ်လျှောက် က၊ <hnout shaut> 禀告，禀奏  
 နှုတ်သီး န၊ <hnout thi> ①(鸡、鸟等)喙 ②(狗、马、鳄鱼等的)嘴 ③(风箱、茶壳等的)嘴儿 ④(人的)嘴，口  
 နှုတ်သီးကောင်း န၊ <hnout thi: gaun> 嘴尖舌利  
 နှုတ်သီးကောင်းလျှာပါး က၊ <hnout thi: gaun: sha ba> 嘴尖舌利  
 နှုတ်သီးစူ က၊ <hnout thi: su> = နှုတ်ခမ်းစူ  
 နှုတ်သီးတို့ န၊ <hnout thi: do> = တလိုင်းကောင်  
 နှုတ်သီးထိုး န၊ <hnout thi: do> 鱧 Hemirhampusfar (half beaks)  
 နှုတ်သီးပြား န၊ <hnout thi: bya> 【动】扁嘴鹤 Platalea Leucorodia  
 နှုတ်သွက် န၊ <hnout thwet> ①口齿流利，口齿伶俐 ③嘴快  
 နှုတ်သွက်လျှာသွက် က၊ <hnout thwet sha thwet> ①口齿伶俐 ②嘴快  
 နှုတ်အာ န၊ <hnout a> ①嘴 ②话：～ ကြမ်းတယ်။ 言语粗鲁。  
 နှုတ်နိုး I န၊ <hnon> ①价格 ③比率，率，速度：～ ဝေ 固